


သင့်တောင်းခံမှုနှင့် ပတ်သက်သော အလုပ်သမားနှင့် စက်မှုလုပ်ငန်းများဌာန၏ ဆုံးဖြတ်ချက်တစ်ခုကို ကန့်ကွက်နည်း



ကန့်ကွက်မှု ဟူသည် အဘယ်နည်း။

ကန့်ကွက်မှုသည် သင်၏ အလုပ်သမားများ လျှော့တောင်းခံမှု ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ သင် သဘောမတူကြောင်း ဖော်ပြထားသည့် စာတစ်စောင်ဖြစ်သည်။ ဤဆုံးဖြတ်ချက်ကို သင် လက်ခံရရှိပြီး ရက်ပေါင်း 60 အတွင်း သင်၏ ကန့်ကွက်မှုကို လက်ခံရရှိရမည်။

သင်၏ ကန့်ကွက်မှုတွင် ပါဝင်သည့် အချက်များမှာ-

- သင့်အမည်နှင့် တောင်းခံမှု နံပါတ်။
- ဌာန၏ ဆုံးဖြတ်ချက် နေ့စွဲ။
- သင် သဘောမတူရသည့် အကြောင်းရင်းနှင့် ဝန်ဆောင်မှုပေးသည့် မည်သည့်ကုမ္ပဏီမဆို၏ အစီရင်ခံစာများ သို့မဟုတ် မှားယွင်းသော ဆုံးဖြတ်ချက်ဖြစ်ကြောင်း သက်သေပြနိုင်သည်ဟု သင် ယုံကြည်သော အခြား အချက်အလက်များ။

ကျွန်ုပ်၏ ကန့်ကွက်ချက် သို့မဟုတ် အယူခံဝင်မှုကို မည်သည့်နေရာသို့ ပေးပို့ရမည်နည်း။

- <https://secure.Lni.wa.gov> ၏ Claim and Account Center (နှစ်နာကြေး တောင်းဆိုမှုနှင့် အကောင်အထည်ဖော်မှု) ကို အသုံးပြုပြီး သင်၏ ကန့်ကွက်မှုကို အွန်လိုင်းမှတစ်ဆင့် ပေးပို့နိုင်သည် (ဤနည်းကို အသုံးပြုလိုပါက စကားပုဒ်တစ်ခုဖြင့် အကောင်အထည်ဖော် ဖွင့်ရန် လိုအပ်ပါသည်။) သို့မဟုတ်
- စာဖြင့်ရေးသားထားသော ကန့်ကွက်မှုကို ပို့ရမည့်လိပ်စာမှာ- Department of Labor & Industries, P.O. Box 44291, Olympia WA 98504-4291။ သို့မဟုတ်
- စာဖြင့်ရေးသားထားသော အယူခံလွှာကို Board of Industrial Insurance Appeals (BIIA), Executive Secretary, P.O. Box 42401, Olympia WA 98504-2401, သို့ ပို့ပါ သို့မဟုတ် www.BIIA.wa.gov တွင် တွေ့ရှိနိုင်သည့် အီလက်ထရွန်းနစ် ပုံစံတစ်ခုတွင် သင့်အယူခံလွှာကို တင်သွင်းပါ။ (စက်မှုလုပ်ငန်း အာမခံ အယူခံမှုများ ဘုတ်အဖွဲ့ [Board of Industrial Insurance Appeals, BIIA] က သင့် စိုးရိမ်ပူပန်မှုအား ဖြေရှင်း ဆောင်ရွက်ရန် အမိန့်ပေးလျှင် Labor & Industries [အလုပ်သမားနှင့် စက်မှုလုပ်ငန်းများဌာန] သည် ထိုသို့ ဆောင်ရွက်နိုင်မည်မဟုတ်ပေ။)

ကျွန်ုပ်၏ ကန့်ကွက်မှုကို ဌာနက လက်ခံရရှိသောအခါ ဘာဖြစ်မည်နည်း။

သင်၏ တောင်းခံမှု မန်နေဂျာသည် သင်၏ တောင်းဆိုမှု စိုင်းကို ပြန်လည်သုံးသပ်မည် ဖြစ်ပြီး အောက်ပါတို့အနက်မှ တစ်ခုကို လုပ်ဆောင်လိမ့်မည်-

1. မူလဆုံးဖြတ်ချက်ကို ပြောင်းလဲမည်။ သင်သည် ဆုံးဖြတ်ချက်အသစ်ပါရှိသည့် စာ အသစ်တစ်စောင် သို့မဟုတ် အမိန့်စာ၊ သို့မဟုတ် နှစ်ခုစလုံးကို လက်ခံရရှိလိမ့်မည်။
2. မူလဆုံးဖြတ်ချက် မှန်ကန်သည်ဟု ဆုံးဖြတ်မည်။ ဤဆုံးဖြတ်ချက် မှန်ကန်ခဲ့ကြောင်း ဖော်ပြထားသည့် အမိန့်စာတစ်စောင်ကို သင် လက်ခံရရှိမည်။ အကယ်၍ ဆက်လက်၍ သဘောမတူသေးပါက စက်မှုလုပ်ငန်း အာမခံ အယူခံမှုများ ဘုတ်အဖွဲ့ (BIIA) သို့ စာဖြင့်ရေးသား လျက် ဤအမိန့်စာကို သင် အယူခံနိုင်သည်။ ဤအယူခံမှုအတွက် အချိန်အပိုင်း အခြားနှင့် စာပို့လိပ်စာသည် အမိန့်စာပေါ်တွင် ပါရှိလိမ့်မည်။

3. အချက်အလက်များ ပိုမိုလိုအပ်ကြောင်း ဆုံးဖြတ်မည်။ ဤဆုံးဖြတ်ချက်အား ဆိုင်းငံ့ထား ကြောင်း အမိန့်စာတစ်စောင်၊ အချက်အလက်များ ပိုမိုတောင်းခံထားသည့် စာတစ်စောင် သို့မဟုတ် နှစ်ခုစလုံးကို သင် လက်ခံရရှိလိမ့်မည်။ တောင်းခံမှု မန်နေဂျာသည် သင်၊ သင့်ဆရာဝန် သို့မဟုတ် သင့်အလုပ်ရှင်ထံမှ အချက်အလက်များကို ပိုမို တောင်းခံကောင်းတောင်းခံနိုင်သည်။

အချက်အလက်များ ပိုမိုလိုအပ်သလားဆိုသည့် အချက်ပေါ်တွင် အခြေခံလျက် သင့် ကန့်ကွက်မှုနှင့် ပတ်သက်သော ဆုံးဖြတ်ချက်သည် ရက်ပေါင်း 30 မှ 60 အထိ ကြာ ကောင်းကြာနိုင်သည်။ သင့်ကန့်ကွက်မှုကို ပေးပို့ပြီးနောက် ရက်ပေါင်း 30 အတွင်း တုံ့ပြန်မှုတစ်ခု မရရှိပါက သင်၏ တောင်းခံမှု မန်နေဂျာကို ကျေးဇူးပြု၍ ဆက်သွယ်ပါ။

ရက်ပေါင်း 60 ကြာပြီးနောက် ကျွန်ုပ် မကန့်ကွက် သို့မဟုတ် အယူခံမဝင်လျှင် သို့မဟုတ် ထိုသို့မပြုလျှင် ဘာဖြစ်မည်နည်း။

ရက်ပေါင်း 60 ကာလအတွင်း သင် မကန့်ကွက် သို့မဟုတ် အယူခံမဝင်လျှင် ဌာန၏ ဆုံးဖြတ်ချက်သည် အပြီးသတ်ဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် ဤဆုံးဖြတ်ချက်ကို နောက်ပိုင်း နေ့စွဲတစ်ခုခုတွင် မကန့်ကွက် သို့မဟုတ် အယူခံမဝင်နိုင်ပေ။

ကျွန်ုပ်၏ တောင်းခံမှုနှင့် ပတ်သက်၍ မေးမြန်းစရာများ သို့မဟုတ် စိုးရိမ်ပူပန်မှုများရှိပါက မည်သူ့ကို ဆက်သွယ်ရမည်နည်း။

- သင့် တောင်းခံမှုနှင့် ပတ်သက်သည့် သီးခြားမေးခွန်းများအတွက် သင့်အမှုတွဲကို ကိုင်တွယ်နေသော တောင်းခံမှု မန်နေဂျာကို ဆက်သွယ်ပါ။ သင့် တောင်းခံမှု မန်နေဂျာသည် ခေါ်ဆိုမှုကို အကူအညီပေးနိုင်ရန် စကားပြန်များ ရယူသုံးစွဲနိုင် ပါသည်။
- တောင်းခံမှု အထွေထွေ အချက်အလက်များအတွက် ဌာန၏ အခမဲ့ ခေါ်ဆိုမှု နံပါတ် 1-800-547-8367 ကို ဆက်သွယ်ပါ။ ဤနံပါတ်သည် စပိန်ဘာသာဖြင့် သတင်းအချက် အလက် များကို နားထောင်ရန် ရွေးချယ်စရာတစ်ခုကို ပေးအပ်သည်။

အကူအညီ ပိုမိုရယူရန် အောက်ပါ အခမဲ့ ဝန်ဆောင်မှုများနှင့် သင် ဆက်သွယ် တိုင်ပင်လိုကလည်း ဆက်သွယ်နိုင်ပါသည်။

- Project Help (စီမံကိန်း အကူအညီ) ကို 1-800-255-9752 ဖြင့်၊ စကားပြန် ဝန်ဆောင်မှု လိုအပ်ကောင်း လိုအပ်မည်။
 - ညှိနှိုင်းဆောင်ရွက်ထားသော ဥပဒေရေးရာ ပညာပေးမှု၊ အကြံဉာဏ်နှင့် လွှဲပြောင်းပေးမှုများ (Coordinated Legal Education, Advice and Referral, CLEAR) ကို 1-888-201-1014 ဖြင့်၊ ဤ ဝန်ဆောင်မှုများသည် တယ်လီဖုန်းဖြင့် အကြံဉာဏ်နှင့် လွှဲပြောင်း ပေးမှုများကို လစာနည်း အလုပ်သမားများအတွက် ကြားရက်များတွင် ပုံမှန်အားဖြင့် နံနက် 9:15 မှ နေ့လယ် 12:15 အထိပေးအပ်ပါသည်။ သတင်းအချက် အလက်များကို စပိန်ဘာသာဖြင့် ရရှိနိုင်ပါသည်။
- စီမံကိန်း အကူအညီ သို့မဟုတ် CLEAR ကို ဆက်သွယ်ခြင်းသည် ဌာန၏ ဆုံးဖြတ်ချက်အား ကန့်ကွက်မှု သို့မဟုတ် အယူခံမှုကို အပေးအယူမပြုလုပ်နိုင်ပါ။ ဌာန၏ ဆုံးဖြတ်ချက်တစ်ခုကို စောဒကတက်ရန် ဤအချက်အလက် စာလွှာတွင် အကြမ်းဖျင်း ဖော်ပြထားသော အဆင့် များကို လိုက်နာလုပ်ဆောင်ပါ။

PUBLICATION F242-363-213 (Burmese) [04-2019]